

# အမေရိကန်နိုင်ငံ အလုပ်သမား ဝန်ကြီးဌာန

## ၂၀၂၀ ခုနှစ် အဆိုးရွားဆုံးသော ကလေးအလုပ်သမားအသုံးချမှုဆိုင်ရာ တွေ့ရှိချက်များ

### မြန်မာနိုင်ငံ

၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံသည် တိုးတက်မှုမရှိဟူသော အကဲဖြတ်မှုကို ရရှိထားသည်။ ကလေးအလုပ်သမား ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် အကန့်အသတ်ဖြင့် ကြိုးပမ်းလုပ်ဆောင်မှု တစ်စုံတစ်ရာ ရှိခဲ့ပါသော်လည်း တိုးတက်မှုမရှိဟု အကဲဖြတ်ခြင်းမှာ ကလေးအလုပ်သမား အဓမ္မအသုံးချမှု၌ ပါဝင်ပတ်သက်မှုသည် အနည်းအကျဉ်းမျှပင် မကသောကြောင့် ဖြစ်သည်။ စစ်တပ်သည် တိုက်ခိုက်ရေးအတွက် ကလေးများအား စုဆောင်းနေခြင်းကို ရပ်တန့်ရန်နှင့် ကလေးစစ်သားများကို ပြန်လွှတ်ပေးသည့် မူဝါဒချမှတ်ရန် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆက်လက် ပူးပေါင်းလုပ်ဆောင်ခဲ့သည်။ ယင်းသို့လုပ်ဆောင်သော်လည်း ဤအစီရင်ခံစာ ကာလအတွင်း၌ တပ်မတော်သည် အနည်းဆုံး ကလေး ၇၀၀ ပါဝင်သည့် အရပ်သားများကို ရခိုင်ပြည်နယ် အပါအဝင်၊ တိုက်ပွဲဖြစ်ပွားရာနေရာများ၌ တိုက်ခိုက်ရေးအတွက်မဟုတ်သည့် အထမ်းသမားများ၊ သန့်ရှင်းရေးသမားများ၊ ထမင်းချက်များနှင့် စိုက်ခင်းများတွင် အလုပ်သမားများအဖြစ် လုပ်ကိုင်ရန် ဆက်လက်၍ အဓမ္မအလုပ်ခိုင်းစေခဲ့သည်။

၎င်းမှအပ အစိုးရသည် ILO C.138 ကို အတည်ပြုရန် ကြိုးပမ်းမှု ရှိခဲ့ပြီး အဓမ္မအလုပ်ခိုင်းစေမှုဆိုင်ရာ တိုင်ကြားနိုင်မှု ယန္တရားကို အကောင်အထည်ဖော်ခဲ့ခြင်း၊ တိုက်ပွဲများအတွင်း ကလေးများအား ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိစေခြင်းနှင့် လိင်ဆိုင်ရာ အနိုင်ကျင့်စော်ကားခြင်းကို တားဆီးကာကွယ်ခြင်းဆိုင်ရာ အမျိုးသားလှုပ်ရှားမှု အစီအစဉ် (၂၀၂၀-၂၀၂၁) ကို အတည်ပြုခဲ့သည်။

မြန်မာနိုင်ငံတွင် ကလေးများသည် အဆိုးရွားဆုံးပုံစံဖြင့် ကလေးအလုပ်သမားများကို အသုံးချနေရာတွင် တိုက်ခိုက်ရေးတွင် အသုံးချခြင်း၊ စီးပွားဖြစ်လိင်လုပ်ငန်းတွင် အသုံးချနေခြင်းလည်း ပါဝင်ပြီး တစ်ခါတစ်ရံ ၎င်းသည် လူကုန်ကူးမှု၏ အကျိုးဆက်ဖြစ်သည်။

ရိုဟင်ဂျာကလေးများ၏ နေရာရွှေ့ပြောင်းမှုကို ကန့်သတ်သည့် မူဝါဒကို အစိုးရက ကျင့်သုံးသောကြောင့် ၎င်းတို့၏ကလေးများ ပညာသင်ယူမှု ငြင်းပယ်ခံထားရပြီး အဆိုးရွားဆုံးသော ကလေးလုပ်သားအသုံးချခံရနိုင်ခြေ ပိုမိုများပြားလာသည်။ ကလေးများအား စစ်တပ်အတွက် စုဆောင်းအသုံးချမှု သို့မဟုတ် စစ်တပ်အတွက် အရပ်သားများအား အဓမ္မခိုင်းစေမှုများအတွက် ချမှတ်သည့် ပြစ်ဒဏ်များသည် ဤကြီးမားသည့် ရာဇဝတ်မှုအတွက် သင့်လျော်လုံလောက်မှု မရှိဘဲ အဆိုးရွားဆုံး ကလေးလုပ်သားအသုံးချမှုကို စုံစမ်းစစ်ဆေး အရေးယူပြီး ပြစ်ဒဏ်ပေးခြင်းနှင့် ပတ်သက်၍ ရဲအာဏာပိုင်များ၏ လုပ်ဆောင်မှုများကိုလည်း အစိုးရက ထုတ်ပြန်ခြင်း မရှိပါ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်က စစ်အာဏာသိမ်းလိုက်ပြီး နိုင်ငံကို ထိမ်းချုပ်ခဲ့သည်။ စစ်အုပ်ချုပ်မှုပြန်လည်စတင်လာခြင်းနှင့်အတူ အကျိုးဆက်ဖြစ်သည့် မတည်ငြိမ်မှုများကြောင့် နိုင်ငံနှင့်အဝန်း ဖြစ်ပေါ်နေသည့် အဆိုးရွားဆုံးပုံစံဖြင့် ကလေးအလုပ်သမား အသုံးချမှုကို တိုက်ဖျက်ရေး အပြည့်အဝ လုပ်ဆောင်ရန်အတွက် မြန်မာအစိုးရ၏ လုပ်ဆောင်နိုင်မှုအပေါ် အလွန်တရာပင် သက်ရောက်နိုင်ပါသည်။ သို့သော် ဤအစီရင်ခံစာတွင် တွေ့ရှိမှုများသည် ၂၀၂၀ခုနှစ် ဇန်နဝါရီ-ဒီဇင်ဘာအတွင်းဖြစ်ပြီး စစ်အာဏာသိမ်းခြင်းကြောင့် ဖြစ်ပေါ် နိုင်သည့် သက်ရောက်မှုများကို ထည့်သွင်းထားခြင်း မရှိပါ။

**ကလေးလုပ်သား အသုံးချမှုကို အမြစ်ဖြတ်ဖယ်ရှားရန် အစိုးရအတွက် အကြံပြုထားသည့် လုပ်ဆောင်ချက်များ**

အစီရင်ခံချက်များအပေါ်အခြေခံပြီး မြန်မာနိုင်ငံတွင် ကလေးလုပ်သားအသုံးချမှုကို ဖယ်ရှားနိုင်ရန် အတွက် လုပ်ဆောင်သင့်သည့် အကြံပြုချက်များကို တွေ့ရှိထားပါသည်။

ကလေးလုပ်သား အသုံးချမှုကို အမြစ်ဖြတ်ဖယ်ရှားရန် အစိုးရအတွက် အကြံပြုထားသည့် လုပ်ဆောင်ချက်များ		
ကဏ္ဍ	အကြံပြုထားသည့် လုပ်ဆောင်ချက်	အကြံပြုထားသည့် နှစ်(များ)
ဥပဒေ ဘောင် သတ်မှတ်ခြင်း	ကလေးအခွင့်အရေးဆိုင်ရာ ဥပဒေအတွက် စည်းမျဉ်းများ အကောင်အထည်ဖော်မှုကို ထုတ်ပြန်ရန်နှင့် ကလေးများ လုပ်ကိုင်ရန် တားမြစ်ထားသော အန္တရာယ်များသည့် အလုပ်အမျိုးအစားတွင် ကလေးများက လုပ်ကိုင်ရသည့် အန္တရာယ်ရှိသည့် အလုပ်များနှင့် ကဏ္ဍအားလုံးထည့်သွင်း၍ ပြည့်ပြည့်စုံစုံ ဖော်ပြထုတ်ပြန်ပါ။	၂၀၁၉ - ၂၀၂၀
	အိမ်အကူအလုပ်နှင့် ပတ်သက်ပြီး ဥပဒေမူကြမ်း၊ လုပ်ငန်းခွင်လုံခြုံမှုနှင့် ကျန်းမာရေးဆိုင်ရာ ဥပဒေမူကြမ်းကို အပြီးသတ်ရေးဆွဲပြီး အကောင်အထည် ဖော်ပါ။	၂၀၁၆ - ၂၀၂၀

**ကလေးလုပ်သား အသုံးချမှုကို အမြစ်ဖြတ်ဖယ်ရှားရန် အစိုးရအတွက် အကြံပြုထားသည့် လုပ်ဆောင်ချက်များ**

ကဏ္ဍ	အကြံပြုထားသည့် လုပ်ဆောင်ချက်	အကြံပြုထားသည့် နှစ်(များ)
	<p>ကလေးလူကုန်ကူးမှု ကျူးလွန်ကြောင်း သတ်မှတ်ရန် အတွက် အတင်းအကြပ်ပြုခြင်း၊ လိမ်ညာခြင်း သို့မဟုတ် ဖြားယောင်းခြင်းတို့ကို သက်သေထူရန် မလိုအပ်ကြောင်း ဥပဒေပြဋ္ဌာန်း ထုတ်ပြန်၍ အကောင်အထည်ဖော်ပါ။</p>	၂၀၂၀
	<p>မူးယစ်ဆေးထုတ်လုပ်ခြင်းနှင့် သယ်ယူခြင်းအပါအဝင် တရားမဝင်သည့် လုပ်ရပ်များတွင် အသက် ၁၈ နှစ်အောက် ကလေးများအား အသုံးချခြင်း၊ ရှာဖွေခြင်း၊ ကမ်းလှမ်းခြင်း တို့အတွက် ရာဇဝတ်ပြစ်ဒဏ်များ ပြဋ္ဌာန်းသတ်မှတ်ပါ။</p>	၂၀၁၆ - ၂၀၂၀
	<p>မသင်မနေရ အတန်းပညာအတွက် သတ်မှတ်ထားသည့် အသက်သည် အလုပ်လုပ်နိုင်သည့် အနည်းဆုံး အသက်အရွယ်နှင့် တူညီပြီး နိုင်ငံတကာ စံနှုန်းနှင့် ကိုက်ညီမှု ရှိရမည်။</p>	၂၀၁၆ - ၂၀၂၀
အာဏာတည်စေမှု	<p>စက်ရုံများနှင့် အထွေထွေ အလုပ်သမားဥပဒေများ ဆိုင်ရာ စစ်ဆေးရေးဌာန၏ လုပ်ပိုင်ခွင့်တွင် စိုက်ပျိုးရေး၊ သတ္တုတူးဖော်ရေးနှင့် ငါးဖမ်းလုပ်ငန်းအပါအဝင် ကလေးလုပ်သား အသုံးပြုလေ့ရှိသည့် ကဏ္ဍအားလုံးကို ဝင်ရောက်စစ်ဆေးခွင့် ပါရှိရမည်။</p>	၂၀၁၉ - ၂၀၂၀
	<p>အလုပ်သမား စစ်ဆေးမှုများသည် အဓိကမြို့ပြများ၏ ပြင်ပတွင် ပြုလုပ်ကြောင်း သေချာပါစေ။</p>	၂၀၂၀
	<p>အလုပ်သမား စုံစမ်းစစ်ဆေးရေးမှူးအားလုံး အတွက် ကလေးအလုပ်သမား ဥပဒေများကို အကောင်အထည်ဖော်ခြင်းဆိုင်ရာ သင်တန်းများပေးရမည်။</p>	၂၀၂၀
	<p>လူမှုဖူလုံရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးသည် အဆိုရွှားဆုံးသောပုံစံဖြင့် ကလေး လုပ်သား အသုံးချခံခဲ့ရသူများအတွက် ဝန်ဆောင်မှု ပေးနိုင်ရန် လုံလောက်သည့် အရင်းအမြစ်ရှိစေရမည် ဖြစ်ပြီး ၎င်းတွင် ပြန်လည်ဝင်ဆန်စေရေး အကူအညီ အထောက်အပံ့များကို ပြန်လည်ထူထောင်ပေးရေးဌာနက ပေးအပ်ခြင်းနှင့် လူမှုဖူလုံရေးဌာနတွင် အမှုဆိုင်ရာ မန်နေဂျာများ၏ အရအတွက်ကို တိုးမြှင့်ခြင်းတို့ ပါဝင်သည်။</p>	၂၀၁၆ - ၂၀၂၀

**ကလေးလုပ်သား အသုံးချမှုကို အမြစ်ဖြတ်ဖယ်ရှားရန် အစိုးရအတွက် အကြံပြုထားသည့် လုပ်ဆောင်ချက်များ**

ကဏ္ဍ	အကြံပြုထားသည့် လုပ်ဆောင်ချက်	အကြံပြုထားသည့် နှစ်(များ)
	<p>စက်ရုံများသို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းအတွက် စက်ရုံ ပိုင်ရှင်များအား ကြိုတင်အကြောင်းကြားခြင်း မရှိစေရပါ။ စုံစမ်းစစ်ဆေးရေးမှူးများသည် အသေးစိတ် စစ်ဆေးရာတွင် အလုပ်သမားများနှင့် စကားပြောခြင်းလည်း ပါဝင်ပြီး စစ်ဆေးမှုကို အချိန်မီအချိန်ကိုက် လုပ်ဆောင် ရမည်။ ဥပဒေဖောက်ဖျက်မှု တွေ့ရှိပါက အလုပ်သမား ဥပဒေအရ တစ်သမတ်တည်း အရေးယူမှု ရှိစေရမည်။</p>	<p>၂၀၁၉ - ၂၀၂၀</p>
	<p>စက်ရုံများနှင့် အထွေထွေအလုပ်သမား ဥပဒေများဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဌာနသည် ဝေးလံသောဒေသများသို့ သွားလာစရိတ်များ၊ ပရိဘောဂများ အပါအဝင် အလုပ်သမား စုံစမ်းစစ်ဆေးရေးရုံးများအတွက် ပစ္စည်း ကိရိယာများ၊ အလုပ်သမားဈေးကွက်ဆိုင်ရာ နောက်ဆုံး အချက်အလက်များ ကို ရယူထိန်းသိမ်းထားခြင်းတို့အတွက် လုံလောက်သော ငွေကြေးရှိစေရမည်။</p>	<p>၂၀၁၉ - ၂၀၂၀</p>
	<p>ILO ၏ နည်းပညာဆိုင်ရာ အကြံပြုချက်နှင့် အညီ အလုပ်သမား စုံစမ်းစစ်ဆေးရေးမှူးများ၏ အရေအတွက်ကို တိုးမြှင့်ပါ။</p>	<p>၂၀၁၆ - ၂၀၂၀</p>
	<p>အလုပ်သမားဥပဒေ အကောင်အထည်ဖော်မှုနှင့် ဆိုင်သော အချက်အလက်များကို ထုတ်ပြန်ရာတွင် အလုပ်သမား စုံစမ်းစစ်ဆေးရေး အဖွဲ့အတွက် သတ်မှတ်ထားသည့် ငွေကြေးပမာဏကိုပါ ထည့်သွင်းပါ။</p>	<p>၂၀၁၆ - ၂၀၂၀</p>
	<p>အလုပ်သမားရေးရာ စစ်ဆေးရေးအဖွဲ့နှင့် လူမှုရေးရာ ဝန်ဆောင်မှုအဖွဲ့များ အကြား လွှဲပြောင်းမှုဆိုင်ရာ အမြဲတမ်း ယန္တရားတစ်ခု ထူထောင်ပြီး ပစ်မှတ်ထား စီစဉ်သော ပုံမှန်စုံစမ်းစစ်ဆေးရေး ပြုလုပ်ရန်၊ အလုပ်သမား စုံစမ်းစစ်ဆေးရေးမှူးများအား သင်တန်းများပေးရန်နှင့် မွမ်းမံသင်တန်းများ ပေးရန် သေချာစေရမည်။</p>	<p>၂၀၁၆ - ၂၀၂၀</p>
	<p>ကလေးစစ်သားစုဆောင်းခြင်းကို တားဆီးရန်အတွက် စစ်တပ်သည် စစ်သား စုဆောင်းသည့် လုပ်ငန်းစဉ် ကြီးကြပ်စောင့်ကြည့်ရေးကို ပိုမိုကောင်းမွန်အောင် ဆက်လက် ပြုလုပ်ပါ။</p>	<p>၂၀၁၇ - ၂၀၂၀</p>

**ကလေးလုပ်သား အသုံးချမှုကို အမြစ်ဖြတ်ဖယ်ရှားရန် အစိုးရအတွက် အကြံပြုထားသည့် လုပ်ဆောင်ချက်များ**

ကဏ္ဍ	အကြံပြုထားသည့် လုပ်ဆောင်ချက်	အကြံပြုထားသည့် နှစ်(များ)
	စစ်တပ်အတွင်း ကလေးများစုဆောင်းအသုံးပြုခြင်းအတွက် သတ်မှတ်သည့် ပြစ်ဒဏ်များသည် ဆိုးရွားသည့် ရာဇဝတ်မှုနှင့် ကိုက်ညီသည့် ပြစ်ဒဏ် ဖြစ်ကြောင်း သေချာပါစေ။	၂၀၁၇ - ၂၀၂၀
	ရာဇဝတ်မှုဆိုင်ရာ ဥပဒေ အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ပတ်သက်သည့် အချက်အလက်များကို ထုတ်ပြန်ရမည်ဖြစ်ရာ ၎င်းတွင် စုံစမ်းစစ်ဆေးမှု အရေအတွက်၊ တရားစွဲဆိုမှု အရေအတွက်နှင့် အပြစ်ပေးမှု အရေအတွက် တို့ကို ထည့်သွင်းဖော်ပြရမည်။	၂၀၁၆ - ၂၀၂၀
	အထူးရဲတပ်ဖွဲ့မဟုတ်သည့် ရဲတပ်ဖွဲ့ အပါအဝင် ရဲအရာရှိများသည် လူကုန်ကူးသည့် အမှုများကို မည်သို့ လိုက်လံရှာဖွေဖော်ထုတ်ရမည်ဟူသော သင်တန်းများ တက်ရောက်ခြင်းဖြင့် အထူးရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တိုက်ဖျက်ရေး ဌာနတို့အပေါ် မှီခိုမှုများ လျော့ချစေရမည်။	၂၀၁၉ - ၂၀၂၀
	ပြန်လည်ထူထောင်ရေးဌာနနှင့် ရဲအရာရှိများသည် လူကုန်ကူးခံရသူများကို မှန်ကန်စွာ ခွဲခြားသိနိုင်ရန်အတွက် ပြန်လာခြင်း/ပြန်လည်နေရာချထားခြင်း၊ ပြန်လည် ဝင်ရောက်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များအတွက် နိုင်ငံတော်အဆင့်မှ လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်တို့ကို ကောင်းမွန်မှန်ကန်စွာ လေ့ကျင့်သင်ယူရမည်။	၂၀၂၀
	လူကုန်ကူးမှုတွင် လာဘ်ယူခြင်း၊ ကျူးလွန်သူများအား တရားစွဲဆိုခြင်းမပြုရန် လူကုန်ကူးခံရသူများကို ဖိအားပေးခြင်းတို့အပါအဝင် လူကုန်ကူးမှုတွင် ပါဝင်ပတ်သက်ခြင်း၊ စီစဉ်ခြင်း သို့မဟုတ် လူကုန်ကူးမှုမှ အကျိုးအမြတ် ရယူခြင်းတို့ ပြုလုပ်သည့် အစိုးရဝန်ထမ်းနှင့် ရဲဝန်ထမ်းများအား စုံစမ်း စစ်ဆေးပြီး တရားစွဲဆိုအပြစ်ပေးပါ။	၂၀၂၀
ညှိနှိုင်းဆောင်ရွက်ခြင်း	အဆိုးရွားဆုံးသော ပုံစံဖြင့် ကလေးလုပ်သားအသုံးချမှုဆိုင်ရာ အစိုးရဝန်ကြီး ဌာနများအားလုံးအကြား ဆက်သွယ်ခြင်း အပါအဝင် ပုံမှန် နှင့် မကြာခဏ ညှိနှိုင်းဆောင်ရွက်ရမည်။	၂၀၁၉ - ၂၀၂၀

**ကလေးလုပ်သား အသုံးချမှုကို အမြစ်ဖြတ်ဖယ်ရှားရန် အစိုးရအတွက် အကြံပြုထားသည့် လုပ်ဆောင်ချက်များ**

ကဏ္ဍ	အကြံပြုထားသည့် လုပ်ဆောင်ချက်	အကြံပြုထားသည့် နှစ်(များ)
------	------------------------------	---------------------------

	<p>ကလေးအလုပ်သမား အမြစ်ဖြတ်ဖယ်ရှားရေးဆိုင်ရာ နိုင်ငံတော်ကော်မတီနှင့် ကလေးအခွင့်အရေးဆိုင်ရာ မြို့နယ်ကော်မတီများသည် ၎င်းတို့၏ ရည်ရွယ်ထားသော တာဝန်များကို အကောင်အထည်ဖော် လုပ်ဆောင်နိုင်ခွင့် ရှိရမည်။</p>	၂၀၂၀
--	---	------

အစိုးရ မူဝါဒများ	<p>အစိုးရမဟုတ်သည့် လက်နက်ကိုင်အဖွဲ့များ၏ တိုက်ပွဲများ၊ ကလေးများအား အဓမ္မ အလုပ်ခိုင်းစေမှုနှင့် စီးပွားဖြစ် လိင်ဆိုင်ရာအသုံးချမှုကဲ့သို့ အဆိုးရွားဆုံး ပုံစံဖြင့် ကလေးလုပ်သားအသုံးချမှုများ အားလုံး ခြုံငုံပါဝင်သည့် မူဝါဒကို ချမှတ်ပါ။</p>	၂၀၁၆ – ၂၀၂၀
------------------	--	-------------

	<p>ကုလသမဂ္ဂနှင့် ပူးပေါင်းလုပ်ဆောင်မှုအစီအစဉ်ကို အကောင်အထည်ဖော်ရန် အတွက် လုပ်ငန်းစဉ်များကို ထုတ်ပြန်ပြီး ကလေးများအား စစ်တပ်အတွက် စုဆောင်းအသုံးချမှု တားဆီးနိုင်ရေးအတွက် မြန်မာနိုင်ငံ ရေရှည်ဖွံ့ဖြိုးရေး အစီအစဉ်၊ မြန်မာနိုင်ငံတွင်း ကောင်းမွန်သည့် အလုပ်လုပ်ကိုင်ရေး အစီအစဉ်နှင့် လူကုန်ကူးမှု တိုက်ဖျက်ရေး တတိယ ၅ နှစ်စီမံကိန်းကို ဤကာလအတွင်း ထုတ်ပြန်ပါ။</p>	၂၀၂၀
--	---	------

လူမှုရေး အစီအစဉ်များ	<p>အစိုးရတပ်များက ကလေးများအပါအဝင် အရပ်သားများအား ဆက်လက်၍ အဓမ္မစုဆောင်းအသုံးချနေမှုများ ဖြစ်ပေါ်စေသည့် "မိမိဘာသာ ရပ်တည်ခြင်း" မူဝါဒကို ရပ်တန့်ပါ။</p>	၂၀၁၆ – ၂၀၂၀
----------------------	--	-------------

	<p>အစိုးရတပ်နှင့် အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့များက စစ်မက် ဖြစ်ပွားရာနေရာများတွင် ကလေးများကို ရှေ့တန်းတွင် တိုက်ခိုက်သူများ အဖြစ် အဓမ္မ ခိုင်းစေခြင်း၊ အကျပ်ကိုင်ခြင်းတို့ အပါအဝင် စုဆောင်းခြင်း လုပ်ရပ်များကို ရပ်တန့်ပါ။</p>	၂၀၁၆ – ၂၀၂၀
--	---	-------------

**ကလေးလုပ်သား အသုံးချမှုကို အမြစ်ဖြတ်ဖယ်ရှားရန် အစိုးရအတွက် အကြံပြုထားသည့် လုပ်ဆောင်ချက်များ**

ကဏ္ဍ	အကြံပြုထားသည့် လုပ်ဆောင်ချက်	အကြံပြုထားသည့် နှစ်(များ)
	<p>အလုပ်သမား၊ ရွှေ့ပြောင်းနေထိုင်ခြင်းနှင့် လူဦးရေဆိုင်ရာ ဝန်ကြီးဌာနက ကလေးအလုပ်သမား အချက်အလက်အပါအဝင် စုဆောင်းရရှိသည့် ၂၀၁၉ ခုနှစ် စစ်တမ်းအချက်အလက်များကို ထုတ်ဝေပါ။</p>	၂၀၂၀
	<p>စာသင်ကျောင်းများ မရှိခြင်း၊ ပဋိပက္ခနယ်မြေများတွင် စာသင်ကျောင်းများ ပိတ်ခြင်း၊ ခရီးသွားခွင့် ကန့်သတ်ခြင်းနှင့် စာသင်ကျောင်းကို သီးခြားခွဲ၍ တက်စေခြင်း အပါအဝင် နှိမ့်ချဆက်ဆံသော မူဝါဒများနှင့် လုပ်ရပ်များ ဖြစ်သည့် ရိုဟင်ဂျာများအား ပညာသင်ကြားခွင့်အတွက် ကန့်သတ် ပိတ်ပင်မှုများ အားလုံးကို ဖယ်ရှားပါ။</p>	၂၀၁၇ - ၂၀၂၀
	<p>အဆိုရှားဆုံးပုံစံဖြင့် ကလေးလုပ်သား အသုံးချခံရနိုင်ခြေကို လျှော့ချပြီး ကျောင်းတက်ခွင့်ရရှိစေရန် ကလေးများအပါအဝင် ရိုဟင်ဂျာများကို အပြည့်အဝ တရားဝင် အသိအမှတ်ပြုပါ။</p>	၂၀၁၇ - ၂၀၂၀
	<p>စာသင်ကျောင်းများနှင့် ဝေးကွာသောနေရာတွင် နေထိုင်သည့် ကလေးများ အတွက် သွားလာရေး အခက်အခဲများ လျှော့ချရေးနှင့် ကျောင်းတက်ရန် အတွက် အဟန့်အတား ဖြစ်စေသည့် ကုန်ကျစရိတ်များကို ဖယ်ရှားရေး အတွက် ပညာသင်ကြားရေး အစီအစဉ်များတွင် ထည့်သွင်းရေးဆွဲ အကောင်အထည်ဖော်ပြီး တိုင်းရင်းသားအသိုင်းအဝိုင်းမှ ကလေးများ အပါအဝင် ဘာသာစကား အခက်အခဲရှိသည့် ကလေးများအား အစီအစဉ်များ ချမှတ်ကူညီပါ။</p>	၂၀၁၆ - ၂၀၂၀
	<p>ဘင်္ဂလားဒေ့ရှ်ရှိ ကလေးများ အပါအဝင် ရိုဟင်ဂျာ ဒုက္ခသည်များ မိမိသဘောဖြင့် ပြန်လာနိုင်ရန်အတွက် ရခိုင်ပြည်နယ်တွင် အခြေအနေများ လုံခြုံမှုရှိစေရမည်။</p>	၂၀၁၈ - ၂၀၂၀
	<p>အဓမ္မအလုပ်ခိုင်းစေမှုဆိုင်ရာ တိုင်ကြားနိုင်မှု ယန္တရားသို့ လွှဲပေးသည့် အမှုများအပေါ် ILO က ဆက်လက် လေ့လာနိုင်သည့် စနစ်တစ်ခုကို တည်ထောင်ပြီး တာဝန်ရှိမှုကို ဗဟိုချုပ်ကိုင်ခြင်းကိစ္စ ဖြေရှင်းရန်၊</p>	၂၀၂၀

**ကလေးလုပ်သား အသုံးချမှုကို အမြစ်ဖြတ်ဖယ်ရှားရန် အစိုးရအတွက် အကြံပြုထားသည့် လုပ်ဆောင်ချက်များ**

ကဏ္ဍ	အကြံပြုထားသည့် လုပ်ဆောင်ချက်	အကြံပြုထားသည့် နှစ်(များ)
	သက်ဆိုင်သူများ အားလုံးနှင့် အစိုးရက အရေးကြီးသော ပြောင်းလဲ တိုးတက်မှုများကို အချိန်မီအချိန်ကိုက် ဆက်သွယ်ရမည်။	
	ကလေးများကို အမေ့ခိုင်းစေခြင်း၊ ကလေးများအား စီးပွားဖြစ် လိင်လုပ်ငန်းတွင် အသုံးချခြင်းတို့ အပါအဝင် အဆိုးရွားဆုံးသော ပုံစံဖြင့် ကလေးလုပ်သား အသုံးချမှု အားလုံးကို အမြစ်ဖြတ်ရန် ရည်ရွယ်ဦးတည်သည့် အစီအစဉ်များ ရေးဆွဲချမှတ် အကောင်အထည် ဖော်ပါ။	၂၀၁၆ – ၂၀၂၀
	အမေ့ခိုင်းစေခံရသူများအတွက် လူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည် ဝင်ရောက်ရာတွင် လိုအပ်သည့်ပံ့ပိုးမှု အရင်းအမြစ်များကို အလုံအလောက် ပေးပါ။	၂၀၂၀
	အစီရင်ခံသည့် ကာလအတွင်း ကလေးများစုဆောင်းခြင်း သို့မဟုတ် လက်နက်ကိုင်ပဋိပက္ခတွင် ကလေးများကို အသုံးချခြင်းဆိုင်ရာ သံသယ ဖြစ်မှုများကို တိုင်ကြားနိုင်ရန် အတွက် UNICEF နှင့် World Vision တို့က လုပ်ဆောင်သည့် အရေးပေါ်လိုင်းများကို အကောင်အထည်ဖော်ပြီး ယင်းလုပ်ဆောင်ချက်ကို ထုတ်ပြန်ပါ။	၂၀၂၀